

* မောင်လူမွန်(သုတေသနနှင့်ဖွံ့ဖြိုးရေး)၏ အမှာစာ	၇
* စာရေးသူ၏ အမှာစာ	၁၃
၁။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ဆား)	၁၆
၂။ မိဖိုဆောင်မှ ဆေးစွမ်းကောင်းများ (ကြက်သွန်ဖြူ)	၂၄
၃။ ချင်း(ဂျင်း) ထန်း ကွမ်းအစွမ်း အံ့မခန်း	၃၃
၄။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ကြက်သွန်နီ)	၃၇
၅။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ငရုတ်ကောင်း)	၄၄
၆။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ဆီးသီး)	၅၁
၇။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (စပါးလင်)	၅၈
၈။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ငရံ့ပတူပင်)	၆၅
၉။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (နံနံပင်)	၇၂
၁၀။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ဆန္ဒင်း) (၀) နန္ဒင်း	၇၇
၁၁။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (သင်္ဘောပင်)	၈၅
၁၂။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (သရက်ပင်)	၉၂
၁၃။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (တမာ)	၉၉
၁၄။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (သစ်ကြံပိုး)	၁၀၅
၁၅။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ဆူးပန်း)	၁၁၂
၁၆။ မိဖိုဆောင်သုံး ဆေးဖက်ဝင် ခဲဝဲပင်	၁၁၈

၁၇။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ကြက်တက်နွယ်ပင်)	၁၂၄
၁၈။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ရဲယို)	၁၂၉
၁၉။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ငရုတ်သီး)	၁၃၅
၂၀။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (လယ်ပတူ)	၁၄၂
၂၁။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ပျဉ်းတော်သိမ်)	၁၄၇
၂၂။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (မရမ်းပင်)	၁၅၄
၂၃။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ဆီးဖြူ)	၁၆၀
၂၄။ မိဖိုဆောင်မှ တိုင်းရင်းဆေးစွမ်းကောင်းများ(မန်ကျည်းသီး)	၁၆၇
၂၅။ မိဖိုဆောင်မှ အစွမ်းထက်ဆေးပစ္စည်းများ (ပင်စိမ်း)	၁၇၅
၂၆။ ဆောင်းတွင်းချိန်ခါ သတိပြုစရာ (မဲဇလီ)	၁၈၀
၂၇။ အိမ်တိုင်းဆောင်ထားသင့်တဲ့ ဆေးစွမ်းကောင်းတစ်လက်	၁၈၇
၂၈။ ရှေးတိုင်းရင်းဆေးသမားတော်များ၏ ရောဂါရှာဖွေစမ်းသပ်နည်း	၁၉၁
၂၉။ ဥတုအလိုက် ကျန်းမာအောင် နေထိုင်ကြပါစို့	၁၉၆
၃၀။ အမျိုးသမီးနှင့် ကျန်းမာရေး	၂၀၃
၃၁။ အနာကျက် ဆေးကောင်းတစ်လက်	၂၀၈
၃၂။ အမျိုးသမီးရောဂါများနှင့် တိုင်းရင်းဆေးပညာ	၂၁၂
၃၃။ မြန်မာ့အမျိုးသမီးများနှင့်ကျန်းမာရေး တိုင်းရင်းဆေးနှင့်ပညာပေး	၂၁၉
၃၄။ ဣတ္ထိယခေတ် မိန်းမတို့သည်	၂၃၀
၃၅။ နန်းတွင်းသမားတော်များ ဆေးဝါးဖော်စပ်ရာတွင် ဆောင်ရွက်ကြသော နည်းလမ်းများ	၂၄၀
၃၆။ ကျန်းမာရေးအတွက် အရေးပါတဲ့အရာသာ	၂၄၅
၃၇။ အမျိုးသမီးများဖြစ်တတ်တဲ့ ရတုပျက်မီးယပ်ဖြူဆင်း (သေတပဒရ)ရောဂါ	၂၅၂